

ကွမ်တမ်နိုးဗစ်အိမ်သစ်မင်္ဂလာဆုတောင်း

Loving Kindness Metta's Rays

မေတ္တာလင်းရောင်ခြည်တို့သည်

Shine above the door

ဤအိမ်၏ တံခါးဝသို့ ကျရောက်ပါစေသတည်း။

Keeping all the hate-at bay

အမုန်းတရားတို့သည်၊ မည်သို့မှ မဝင်ရောက်နိုင်ပါစေသတည်း။

Joyfulness and more

ပျော်ရွှင်မှုနှင့် မုဒိတာ တရားတို့သည်သာ ဤတံခါးဝမှ ဝင်ရောက်ပါစေသတည်း။

All the power of Parittas' rays

အလုံးစုံသော ပုရိတ်တော်တို့၏ လင်းရောင်ခြည်စွမ်းအင်တို့သည်

Shine on every path

ဤအိမ်၏ ဟောဝေး လျှောက်လမ်းသေးငယ်တို့တွင် လင်းလက်ကျရောက်ကာ

Keeping all the dukkha away

ဒုက္ခအပေါင်းတို့မှကင်းဝေးပါစေသတည်း။

Sukkha you will have.

သုခအပေါင်းတို့ ပြည့်စုံ ကျရောက်ပါစေသတည်း။

Buddha's, Dhamma's, Sangha's Rays

ဗုဒ္ဓ၊ဓမ္မ၊သံဃ ရတနာသုံးပါးတို့၏ အာနုဘော်လင်းရောင်ခြည်တို့သည်

Shine on this house, so I pray


ဤအိမ်ပေါ်၌ ထွန်းလက် ဝင်းပပါစေသတည်း။

Make it safe for every day.

ဤအိမ်နှင့် အိမ်သူအိမ်သားတို့အား စောင့်ရှောက်ပါစေသတည်း။

Not just tomorrow, and today

ယနေ့နှင့် မနက်ဖြန်သာမက ထာဝရ နေ့စဉ် ဖြစ်ပါစေသတည်း။



ကွမ်တမ်နိုးဗစ်အိမ်သစ်မင်္ဂလာဆုတောင်း

Shin Sivali's lucky rays

အရှင်သီဝလိကိုယ်တော်မြတ်ကြီး၏ လာဘ်လာဘ ကောင်းစေသော လင်းရောင်ခြည်စွမ်းအားတို့သည်

Shine on dwellers whoever stay.

ဤအိမ်သူအိမ်သားများအပေါ်သို့ အစဉ်ကြရောက်လွှမ်းခြုံပါစေသတည်း။

Food is filled in kitchen trays

Prosper money everyday

စားသောက်ဖွယ်ရာတို့ ပြည့်လျှံဖြိုးကာ

ငွေကြေး ဓန တို့ စည်ပင်တိုးပွားပါစေသတည်း။

All the Deva's powerful rays

နတ်ဒေဝါအပေါင်းတို့၏ လင်းရောင်ခြည်စွမ်းအားတို့သည်

Cover this yard, all four ways

ဤခြံ၏ အရပ်လေးမျက်နှာမှ ကာကွယ်စောင့်ရှောက်ကာ

Keeping all the rogas away

ရောဂါဘယအပေါင်းတို့မှကင်းဝေးစေပြီး

Filled with health every day

ကျန်းမာမှုအပေါင်းပြည့်ဝပါစေသတည်း။

Buddha's, Dhamma's, Sangha's Rays (x2)

(ဗုဒ္ဓ၊ဓမ္မ၊သံဃာ ရတနာသုံးပါးတို့၏ အာနုဘော်လင်းရောင်ခြည်တို့သည်

Shine on this house, so I pray

ဤအိမ်ပေါ်သို့ လင်းလက်ကြရောက် ကာကွယ်ပါစေသတည်း။

Make it safe for every day

ဤအိမ်နှင့် အိမ်သူအိမ်သားတို့အား စောင့်ရှောက်ပါစေသတည်း။

Not just tomorrow, and today

ယနေ့နှင့် မနက်ဖြန်သာမက ထာဝရ နေ့စဉ် ဖြစ်ပါစေသတည်း။) ။ ခေါက်

